



၃၉၆, ဘိဉ်ဗျူးကျွဲ, လိမတီဉ်, ပုဂံတကူဉ်  
 Ph. 95-1-214899(Ext. 123)  
 E.mail. kbccd08@gmail.com

# ပုဂံကညီဘျာထံခဝုရှာဉ်

## တၢ်ကစီဉ်ကြားသ့ဉ်ညါ

နီဉ်ဂံၢ်(၄)

လါနီဉ်ဝုဘာဉ်, ၂၀၁၆နီဉ်

### ပုဂံကညီဘျာထံခဝုရှာဉ်ကမံးတၢ်မၤတၢ်ဒီးပၤဆူတၢ်ကမံးတၢ်တၢ်အိဉ်ဖျိဉ်(၄၈)ဘျီတဘျီ



မုၢ်လၢယွၤအဘျူးအယံ ပုဂံကညီဘျာထံခဝုရှာဉ်ကမံးတၢ်မၤတၢ်ဒီးပၤဆူတၢ်ကမံးတၢ်တၢ်အိဉ်ဖျိဉ်(၄၈)ဘျီတဘျီ ဘဉ်တၢ်မၤအိဉ်ဖျိဉ် လါနီဉ်ဝုဘာဉ်(၁၅-၁၈)သီ, ၂၀၁၆နီဉ်လၢခဝုရှာဉ်နီဉ်(၁၀၀)တၢ်မံးဘျူးတၢ်သ့ဉ်ညါန့ဉ်လီၤ. ပုဂံဘဉ်မုၢ်တၢ်ဒါလၢ ယဲထီဉ်တၢ်အိဉ်ဖျိဉ်တဘျီအံၤမုၢ်ဝဲ ကရၢခိဉ်-သရဉ်မုၢ်ဒိဉ်ဒီးကထာဉ်ကြိထာဉ်ဒုဂံ, ကရၢခိဉ်စၢၤ-သရဉ်ဒိဉ်ဒီးကထာဉ်မၤတၢ်တၢ်, သရဉ်ဒိဉ်လါဖိ, ခဝုရှာဉ်နီဉ်ရွဲဉ်- သရဉ်ဒိဉ်ဒီးကထာဉ်စဲမစၢဉ်, နီဉ်ရွဲဉ်သယံ- သရဉ်ဒိဉ်ယွၤဒုးမု, ပုဂံနီဉ်တၢ်ဒိဉ်, ပုဂံပၤစု, ဝဲၤဒုးခိဉ်, ဝဲၤကျိပုဂံနီဉ်တၢ်တဖဉ်, ဝဲၤကျိပုဂံပၤလီၢ်ဆုဉ်နီၤတဖဉ်, ကီၢ်ခၢဉ်စးတဖဉ် ဒီးကီၢ်နီဉ်ရွဲဉ်တဖဉ်န့ဉ်လီၤ.



ပုဂံကညီဘျာထံခဝုရှာဉ်တၢ်ဟံစီဆုဉ်ပုဉ်တီဉ်တၢ်ဘၢယွၤလီၢ်တၢ်သ့ဉ်ညါ



ဆၢတၢ်လုၢ်ထီဉ်သရဉ်လၢ-သရဉ်မုၢ်ဒိဉ်ဒီးကထာဉ်လုထူ(တၢ်ဒုးဒိဉ်ထီဉ်ထီဉ်ခိဉ်နီဉ် ဝဲၤကျိပုဂံနီဉ်တၢ်), တၢ်ထုကဖဉ်လုၢ်ထီဉ်တၢ်သ့ဉ်ညါလၢ-သရဉ်ဒိဉ်ဒီးကထာဉ်ဆဉ်မုၢ်ထီဉ်, ပုဂံဟ့ဉ်တၢ်ကစီဉ်လၢ-သရဉ်မုၢ်ဒိဉ်ဒီးကထာဉ်ကြိထာဉ်ဒုဂံ(ကရၢခိဉ်), တၢ်ထုကဖဉ်ကျၢၢ်တၢ်လၢ-သရဉ်မုၢ်ဒိဉ်ဒီးကထာဉ်စုလွဲၢ်ဝဲ(ပဘယဖကွဲခိဉ်), တၢ်ကတိၤမံးဘျူးလၢ-သရဉ်ထုကပီၤ (တၢ်သးခုကစီဉ်ဒီးမံးရွဲဉ်ဝဲၤကျိပုဂံနီဉ်တၢ်)ဒီး တၢ်ဆိဉ်ပုဂံလၢ- သရဉ်ဒိဉ်ဒီးကထာဉ်ခြံန့ဉ်န့ဉ်လီၤ. တၢ်ဘၢကတိၢ် အိဉ်စုၢ်ကိးဒီးသဲမတၢ်အိဉ်ဖျိဉ်တၢ်သးဝဲဉ်, သရဉ်ဒုးဝဲၤစံးစီဆုဉ် ဒီးအသကိးတဖဉ် တၢ်သးဝဲဉ်ဒီးန့ဉ်ပုဉ်တီဉ်တဖဉ်ပုဂံမၤတၢ်ဖိတဖဉ်အတၢ်သးဝဲဉ်န့ဉ်လီၤ. တၢ်သ့ဉ်ညါအတီဉ်ခိဉ်ဘဉ်တၢ်ဟ့ဉ်မၤဘျာအံၤ လၢပဒိဉ်လုထီဉ်န့ဉ်လီၤ.

မုၢ်လၢယွၤအဘျူးအယံ ပုဂံကညီဘျာထံခဝုရှာဉ်ဟံစီဆုဘဉ် န့ဉ်ပုဉ်တီဉ်တၢ်ဘၢယွၤလီၢ်တၢ်သ့ဉ်ညါဖဲ လါနီဉ်ဝုဘာဉ်(၁၄)သီ, ၂၀၁၆နီဉ်, ဝဲၤ(၇း၀၀)န့ဉ်ရံဉ်လၢ “ပုဗ္ဗသီရိ” ဝုဉ်ဆဉ်, န့ဉ်ပုဉ်တီဉ်န့ဉ်လီၤ. တၢ်ရဲဉ်တၢ်ကျဲၤတဘျီအံၤ ပုဂံပၤလီၢ်ဆုဉ်နီၤမုၢ်ဝဲ-သရဉ်ဒိဉ်ဒီးကထာဉ်ယံၤအုလး(ပုဂံနီဉ်တၢ်ဒိဉ်), အိးထီဉ်တၢ်ထုကဖဉ်လၢ-သရဉ်ဒိဉ်ခုရှုဉ်(ကီၢ်ပုဉ်သ့ဉ်ယဉ်ဝဲတၢ်ကီၢ်နီဉ်ရွဲဉ်), တၢ်တဖျါထီဉ်တၢ်သ့ဉ်ညါအဝုၢ်လၢ- သရဉ်ဒိဉ်ဒီးကထာဉ်စဲမစၢဉ်(ခဝုရှာဉ်နီဉ်ရွဲဉ်), တၢ်ဖးဒိ



ကီၢ်တီအုကတၢ်တၢ်ဘၢနီဉ်ရွဲဉ်  
 သရဉ်တၢ်ခိဉ်ခိဉ်



**ခရိုင်ဖိတ်ကူညီဘဏ်ကူညီသုဝါကျီ**



ပျာကညီဘျာထံခဝုရှာ ခရိုင်ဖိတ်ကူညီဘဏ်ကူညီသုဝါကျီသုးကျါမေဘဏ် ပျာသုသိပ်လိအိတ်ဘွဲးနံသရဉ်/မုဉ်တၢ်မၤလိ Refresher (၂)ဘျီတဘျီဖဲလါအိးကထိဘဏ်(၃)သီတု(၈)သီ, ၂၀၁၆နံ ဖဲဝုဂကလိတၢ်အိတ်ဖျိဉ်, ကိံထးဒိန့ဉ်လီၤ. သရဉ်/မုဉ်သိပ်လိတၢ်တဖဉ်မုဉ်ဝဲ- သရဉ်ဘဏ်ဆိဉ်ဂု(ဟံဉ်ဖိဖိလါ အအိတ်ဆျာ်အိတ်ဆျာ်, တၢ်သးဝဲဉ်), သရဉ်မုဉ်သုဉ်ဂံၢ်လး(တၢ်မၤလိလံာ်စီဆ့, တၢ်စုသု), သရဉ်မုဉ်ရူၤဘဉ်ဝါ(သးပုၢ်အလုၢ်အလုၢ်သကံာ်ပဝးဒီးအတၢ်လိဉ်, အတၢ်ကိတ်ခဲတဖဉ်), ဒီးသရဉ်မုဉ်ရဉ်ဘဲးခဉ်ခိဉ်(တၢ်သုသိပ်လိသးပုၢ်အတီၤဒီး တၢ်ရဲဉ်တၢ်ကျဲလၢသးပုၢ် တဖဉ်အဂီၢ်တဖဉ်)န့ဉ်လီၤ. တၢ်မၤလိတဘျီအံၤပုၤထီဉ်တၢ်မၤလိလၢ ကိံ(၁၆)ဘုဉ်ခၢဉ်စးခဲလၢကံ(၂၃)ဂၤန့ဉ်လီၤ. ဖဲလါအိးကထိဘဏ်(၉)သီ, ၂၀၁၆နံ, အိတ်ဘွဲးနံအဆၢကတီၢ်ရူလိာ်သကိးသးဒီး တၢ်အိတ်ဖျိဉ်လၢတၢ်ဘျီသကိးဘါသကိးန့ဉ်လီၤ.

**ယွၤဂုၢ်ပိညါဝါကျီ**



ယွၤဂုၢ်ပိညါဝါကျီ အိတ်ဒီးဒိဖု(၂)နံတဘျီလၢ လံာ်စီဆ့ကံသရဉ်/မုဉ်သုဉ်တဖဉ်ကထိဉ်လိာ်သးဒီး ရူလိာ်မုဉ်လိာ်သးအဂီၢ်လီၤ. တနံအံၤပမၤဘဏ် သရဉ်/မုဉ်ဒိဖု(၁၁)ဘျီတဘျီဒီး ဘဏ်တၢ်တူၢ်လိာ်မုဉ်လၢ ကိံပကိတ်ကူညီလံာ်စီဆ့ကံန့ဉ်လီၤ. ဒိဖုအဲဒါကတီၢ်မုဉ်ဝဲ လါအိးကထိဘဏ် (၂၆-၃၀)သီ, ၂၀၁၆နံ ဒီး တၢ်တီၢ်ထူမုဉ်ဝဲ “မၤယွၤအတၢ်လၢတၢ်ဘဉ်ယွၤအသး”န့ဉ်လီၤ. သရဉ်/မုဉ်လၢအသိပ်လိလံာ်စီဆ့မုဉ်ဝဲ- သရဉ်မုဉ်ရူၤဘဉ်ဝါ, သရဉ်ဒီးကထိဉ်ရွှာ်ကျါဒီးသရဉ်အဲဒါဒုးသုဉ်တဖဉ်လီၤ. တၢ်သိပ်လိဘဉ်ထွဲ တၢ်စူၢ်တၢ်နံဒီးတၢ်မုထွဲမၤထွဲလၢ သရဉ်ဒိဉ်ဒီးကထိဉ်စမၤစာဉ်, ပျာကညီအတၢ်ခွဲးတၢ်ယာ်ဒီးလံာ်စီဆ့အသိတ်ကကြါ-သရဉ်မုဉ်လွၢ်ဝါဖိ, Teaching Methodology -သရဉ်မုဉ်ဒိဉ်ဒီးကထိဉ်Angela Pun တဖဉ်န့ဉ်လီၤ. သရဉ်/မုဉ်(၆၃)ဂၤလၢကိ (၁၈)ဖျာဉ်ဟဲထီဉ်ဒိဖုတဘျီအံၤန့ဉ်လီၤ. စံးဘျးဘဉ်ကိံပကိတ်ကူညီလံာ်စီဆ့ကံလၢ အတၢ်တူၢ်လိာ်မုဉ်ပျာလၢပုၤဒိဉ်မးအယိန့ဉ်လီၤ.

**ပိဉ်မုဉ်ဝါကျီ**



ဖဲ(၈. ၁၁. ၂၀၁၆)နံဝဲကျီအံၤအိတ်ဒီး(Networking Workshop)လၢကိံအဘျဉ်(၂၀)ပိဉ်မုဉ်ဝဲကျီအဂီၢ်ဒီး (Review Workshop) ဖဲ(၉-၁၁. ၁၁. ၂၀၁၆)နံပဲနံတကယၤတၢ်သုဉ်ထီဉ်ယံာ်ကထာ, ၁၂၀(ယ), အလုဉ်န့ဉ်လီၤ. ပျာလဲထီဉ် Workshop တဘျီအံၤမုဉ်ဝဲသဲလိဉ်ကထိဉ်ဒိဉ်န့ဉ်တဖဉ်, ခဝုရှာဉ်ဒိဉ်န့ဉ်, တၢ်ကတုကယၢ်ကထိဉ်တံာ်န့ဉ်, သဲလိဉ်ပျာမၤတၢ်ဖိတဖဉ်ဒီး ဝဲကျီခိဉ်န့ဉ်တဖဉ်န့ဉ်လီၤ. ဖဲလါဖဲပတုဘဉ်(၁၃-၁၆)သီ, ၂၀၁၆နံအိတ်စ့ၢ်ကိးဒီး (Advanced Small Business Management) တၢ်မၤလိဖဲခဝုရှာဉ် တၢ်သုဉ်ထီဉ်ယုကထာတၢ်အိတ်ဖျိဉ်ဒီး ဒီးပျာလဲထီဉ်တၢ်မၤလိအိတ်(၁၈)ဂၤလၢကိံ(၁၄)ဘုဉ်ခၢဉ်စးန့ဉ်လီၤ. သရဉ်/မုဉ်လၢသိပ်လိတၢ်တဖဉ်မုဉ်ဝဲ- သရဉ်ယဲဝဲကံဉ်, သရဉ်အိတ်စီမုကံဉ်, သရဉ်မုဉ်ဝဲဝဲဝဲမုဉ်ဒီး သရဉ်မုဉ်ယုဉ်ယုဉ်အိတ်သုဉ်တဖဉ်န့ဉ်လီၤ.



**သရဉ်သမါဝါကျီ**



ဖဲလါယုၤလွၢ်နံတနံ (၂၆. ၆. ၂၀၁၆) မုဉ်ပျာကညီဘျာထံခဝုရှာသရဉ်သမါမုဉ်နံန့ဉ်လီၤ. လၢခဝုရှာသရဉ်သမါမုဉ်နံအကတီၢ်တနံအံၤ သရဉ်သမါအခၢဉ်စးသုဉ်တဖဉ်လဲၤအိတ်သကိးဘဉ်တၢ်အိတ်ဖျိဉ် (၂၀၂) ဖျိဉ်န့ဉ်လီၤ. အိတ်ဒီး တၢ်သုကွဲးပျီစီတၢ်ကစီဉ် (ခဲသီတၢ်မၤလိ) ဖဲလါဖဲပတုဘဉ် (၁-၂), ၂၀၁၆နံ ဖဲပျာကညီဘျာထံခဝုရှာ နံတကယၤတၢ်သုဉ်ထီဉ်, အလုဉ်န့ဉ်လီၤ. ပျာလဲထီဉ်တၢ်ခဲလၢအိတ်(၂၆)ဂၤ ဒီးသရဉ်သိပ်လိတၢ်မုဉ်ဝဲ သရဉ်ဒိဉ်စီဉ်ယုဉ်ယုဉ်(ဆီ)န့ဉ်လီၤ. တၢ်မၤလိလၢ အဘဉ်ထွဲဒီးတၢ်စူၢ်တၢ်နံဒီးတၢ်မုထွဲမၤထွဲ(ခဲသီတၢ်မၤလိ) ဖဲလါဖဲပတုဘဉ်(၂၈-၂၉)သီ, ၂၀၁၆နံ ဖဲ ပျာကညီဘျာထံခဝုရှာနံတကယၤတၢ်သုဉ်ထီဉ်, အလုဉ်န့ဉ်လီၤ. ပျာလဲထီဉ်တၢ်ခဲလၢအိတ်(၃၆)ဂၤ ဒီးသရဉ်/သရဉ်မုဉ်သိပ်လိတၢ်တဖဉ်မုဉ်ဝဲ သရဉ်မုဉ်ဒိဉ်ဒီးကထိဉ်ထူထူဒီး သရဉ်ဒိဉ်သိမါခဲးဘးန့ဉ်လီၤ. သရဉ်သမါသုးကျဲထုးထီဉ်ဘဉ် “တၢ်မၤစၢၤတၢ်ဖးလံာ်စီဆ့” လံာ်စီဒီးပုၤကွဲးလံာ်မုဉ် - သရဉ်ဒိဉ်လၢဘဉ်(ဝုၢ်မုဉ်)န့ဉ်လီၤ. လံာ်စီအံၤမုဉ်လံာ်လၢကမၤစၢၤပျာလၢ ပကယုသုဉ်ညါဘဉ်လံာ်စီဆ့အပူၤ တၢ်ကတီၢ်တနံလၢအလဲလီၤလီၤ. လၢစုၤကြါကျိဉ်မုဉ်ဂုၤ ဟူးလုဉ်ကျိဉ်မုဉ်ဂုၤဒီး ကျိဉ်အဂုၤအဂုၤလၢအံၤပညိယိဉ်ဝဲဒီးပနံပဂံၢ်အံၤကိတ်တဖဉ်န့ဉ်လီၤ. ဝဲန့ဉ်အသိးသရဉ်သမါသုးကျဲထုးထီဉ်ဘဉ် “တၢ်လၢပစူၢ်ပနံ” လံာ်လၢကမၤစၢၤသရဉ်ကွၢ်တၢ်တဖဉ်လၢကထိဉ်လိနံဉ်လိ ပုၤဒီးဘျာထံသုဉ်တဖဉ်အဂီၢ်မုဉ်ဂုၤပျာလဲထီဉ်သီအပျီ အဘိဉ်သုဉ်တဖဉ်အဂီၢ်မုဉ်ဂုၤန့ဉ်လီၤ.





**တၢ်သးခုတစီၣ်ဒီးမံးရၢၣ်ဝဲၤကျိၤ**



ဝဲၤကျိၤအံၤအိၣ်ဒီးတၢ်မူထီၣ်ဂၢၢ်ထီၣ်တၢ်မၤလိ(၄၄)ဘျီတဘျီဖဲ တီၣ်ကတးဝုၣ်တၢ်အိၣ်ဖျိၣ်, ကီၢ်ဟီၣ်ကတးဖဲလိနီၣ်ဝုၣ်ဘျီ(၈-၁၃),၂၀၁၆န့ၣ်န့ၣ်လီၤ. တၢ်တီၣ်ထူမ့ၢ်ဝဲ-“လၢထီၣ်ပွဲၤထီၣ်လၢတၢ်ထုကဖၣ်တဘျီယူၢ်ယီ” ဒီး သရၣ်သိၣ်လိတၢ်တဖၣ်မ့ၢ်ဝဲ- လၢထီၣ်ပွဲၤထီၣ်လၢတၢ်ထုကဖၣ်တဘျီယူၢ်ယီ- သရၣ်ဒိၣ်ဒီး ကထၢၣ်စါနဲးစ့ၣ်, တၢ်အိၣ်ဖျိၣ်ဒီးတၢ်လၢထီၣ်ပွဲၤထီၣ်လၢတၢ်ထုကဖၣ်-သရၣ်ဒိၣ်ဆၣ်အိၣ်ဝဲ, ပုၤတလၢဒီးတၢ်လၢထီၣ်ပွဲၤထီၣ်လၢတၢ်ထုကဖၣ်-သရၣ်အဲဒၣ်ဒီး, နီၤတၢ်ဂၤဒီးတၢ်လၢထီၣ်ပွဲၤထီၣ်လၢတၢ်ထုကဖၣ်-သရၣ်ဒိၣ်မဲမဲမၢၣ်ဒီး တၢ်သ့ၣ်ဝဲၣ်သးဆၢသရၣ်ဖဲဒီးတၢ်ဖျိန့ၣ်လီၤ. ပုၤတလၢထီၣ်တၢ်မၤလိအိၣ်ဝဲ (၁၈၅)ဂၤန့ၣ်လီၤ.

**ခရၢၣ်ဖိတၢ်မၤဂ့ၤမၤစၢၤဒီးတၢ်ဂ့ၤထီၣ်ပသီထီၣ်ဝဲၤကျိၤ**

ခရၢၣ်ဖိတၢ်မၤဂ့ၤမၤစၢၤဒီးတၢ်ဂ့ၤထီၣ်ပသီထီၣ်ဝဲၤကျိၤအံၤ ၆(၁၁-၁၃. ၁၀. ၂၀၁၆)န့ၣ် မၤဘၣ်တၢ်မၤလိလၢအမ့ၢ်(Consumer Education)အတၢ်မၤလိန့ၣ်လီၤ. ပုၤတလၢထီၣ်တၢ်တဖၣ်မ့ၢ်ဝဲကီၢ်ခၢၣ်စးတနီၤ, ပုၤမၤတၢ်ဖိလၢ ၁၀ ရၢၣ်တနီၤဒီးကရၢအဂ့ၤအဂ့ၤသ့ၣ်တဖၣ်န့ၣ်လီၤ. ပုၤလၢအဟဲဟ့ၣ်ဒီးဟ့ၣ်နီၤတၢ်မ့ၢ် GSMI တၢ်ကရၢကရိန့ၣ်လီၤ. သးကျဲၤမၤ “ထဲဖိကီၢ်ဖိအတၢ်မ့ၢ်တၢ်ဒီး ဝုၢ်တီၣ်ခွဲးယၢ်”တၢ်မၤလိဖဲ(၇-၁၀. ၁၁. ၂၀၁၆)န့ၣ်, ခဝရၢၣ်တၢ်အိၣ်ဖျိၣ်ဒီး, တၢ်သ့ၣ်ထီၣ်(၆)ကတၢၢ်န့ၣ်လီၤ. ပုၤတလၢထီၣ်တၢ်မၤလိလၢကီၢ်ဒီးခဝရၢၣ်ခၢၣ်စးခဲလၢၣ် (၂၂)ဂၤဒီး သရၣ်သိၣ်လိတၢ်ဟဲဝဲလၢ (PANNA Institute Equality Myanmar) န့ၣ်လီၤ.



ဖဲ(၇-၁၉. ၁၀. ၂၀၁၆)န့ၣ်, နီၣ်(၁၀၀)တၢ်သ့ၣ်ထီၣ်, ၁၂၀(ယ)အလူၣ်န့ၣ် လၢခဝရၢၣ်ဒီးကီၢ်(၃)ဘျီတၢ်တီၣ်ကျဲၤ ပုၤမၤတၢ်ဖိတဖၣ်အဂီၢ်ပအိၣ်ဒီး “ပုၤကမ့ၢ်အတၢ်သ့ၣ်ဆၢ ဒီတဒၢအသးလၢန့ၣ်ဆၢအတၢ်ကီၢ်တၢ်ခဲတၢ်မၤလိ” ဒ်သးကလဲၤဆူဒူသဝီတၢ်အိၣ်ဖျိၣ်ဒီး ကတၢၢ်ဒီးဟ့ၣ်နီၤကတၢၢ်အဂီၢ်န့ၣ်လီၤ. တၢ်မၤလိဒီတကတီၢ်ညါသရၣ်သိၣ်လိတၢ်မ့ၢ်ဝဲသရၣ်န့ၣ်မ့ၢ်န့ၣ်လီၤ.ဖဲ(၂၅. ၁၀. ၂၀၁၆)န့ၣ်, ဝဲၤကျိၤအံၤအိၣ်ဒီး တၢ်ကွၢ်ကဒါက့ၤသန့ကျိၤအကျဲၤလၢဆူညါတၢ်တီၣ်ကျဲၤ တၢ်ဖဲတၢ်မၤအဂီၢ် ဖဲခဝရၢၣ်တၢ်အိၣ်ဖျိၣ်ဒီးဒီး ကီၢ်အဘျီ(၂၀) ပုၤန့ၣ်တၢ်တဖၣ်ဒီး(KBC CSSDD)ပုၤမၤတၢ်ဖိ(၃၀)ဂၤအိၣ်ဖျိၣ်သကိးန့ၣ်လီၤ. (TREC) တၢ်တီၣ်ကျဲၤသ့ၣ်ကျဲၤမၤဘၣ်(Financial Management and Small Business Plan Training)ဖဲ (၂၇-၂၉. ၁၀. ၂၀၁၆)န့ၣ် ဖဲခဝရၢၣ်တၢ်အိၣ်ဖျိၣ်ဒီးန့ၣ်လီၤ. ပုၤတလၢထီၣ်တၢ်မၤလိလၢကီၢ်ဒီးဝဲၤကျိၤခၢၣ်စး ခဲလၢၣ်(၂၀)ဂၤဒီး သရၣ်မ့ၢ်သိၣ်လိတၢ်တဖၣ်မ့ၢ်ဝဲ-သရၣ်မ့ၢ်ကကီၢ်ထု(KBC), သရၣ်မ့ၢ်ယံၣ်ယံၣ်စါ (ILO),ဒီး သရၣ်မ့ၢ်ပလဲ(National YWCA)န့ၣ်လီၤ.

ဝဲၤကျိၤအံၤအိၣ်ဒီးတၢ်တီၣ်ကျဲၤလၢ သးကျဲၤမၤသကိးဒီးကီၢ်ဒီးဒူသဝီလီၤကတီၢ်အပူၤတၢ်တီၣ်ကျဲၤ(၂၀၁၆လိအိၣ်ကထိဘၣ်- ၂၀၁၈လိမၤဂ့ၤ) လၢအမ့ၢ် (Disaster Risk Reduction)အဂီၢ်ကသ့ၣ်ကျဲၤမၤအံၤဆူကီၢ်ဟီၣ်ကတး(၆)သဝီ, ကီၢ်ကတူၣ် (၆)သဝီ, ကီၢ်ပံၣ်သ့ၣ်ယၢ်ဝဲတံၣ်(၆)သဝီ, ခဲလၢၣ်(၁၆)ဖျါန့ၣ်လီၤ.



အိၣ်စ့ၣ်ကိးဒီးပုၤမၤတၢ်ဖိအသီတဖၣ်လၢအမ့ၢ်(၁)စီၤကီၢ်လုအူ (ကီၢ်တကူၣ်, ယၢ်မံၤလူၣ်တၢ်အိၣ်ဖျိၣ်)(၂)စီၤသိအံၣ်(ကီၢ်တကူၣ်, တၢ်ကွၢ်လီၤတၢ်အိၣ်ဖျိၣ်), (၃)စီၤဆၢန့ၢ်ဒါ လၢကမၤသကိးတၢ်ဒ်(Field Supervisor)န့ၣ်လီၤ.(DRR) သးကျဲၤမၤဘၣ် (Project Orientation)လၢ န့ၣ်တကယၢ်တၢ်သ့ၣ်ထီၣ်, ၁၂၀ (ယ)အလူၣ်ဖဲ (၆-၇. ၁၀. ၂၀၁၆)န့ၣ်ဒီး ပုၤတလၢထီၣ်ခဲလၢၣ်အိၣ်ဝဲ(၃၂)ဂၤလၢအမ့ၢ်ကီၢ်န့ၣ်န့ၣ်ဒီး ကီၢ်ပုၤန့ၣ်တၢ်တဖၣ်ဒီးဝဲၤကျိၤပုၤမၤတၢ်ဖိတဖၣ်န့ၣ်လီၤ.

**လံၣ်လဲၣ်ဒီးတၢ်ဆဲးတၢ်လၢဝဲၤကျိၤ**



ပုၤကညီၤဘျီထံခဝရၢၣ် လံၣ်လဲၣ်ဒီးတၢ်ဆဲးတၢ်လၢဝဲၤကျိၤအိၣ်ဒီး တၢ်ရဲၣ်တၢ်ကျဲၤလၢအမ့ၢ် တၢ်ကတိၤသိဒီးလီၤဘၢတၢ်ဒီးဖဲ (၃၃)ဘျီတဘျီဖဲလိအီကူၣ် (၂၇)သိ, ၂၀၁၆န့ၣ်န့ၣ်လီၤ. ပုၤန့ၣ်လီၤဒီးဖဲအိၣ်ဝဲခဲလၢၣ်(၃၅၃)ဂၤဒီးပုၤဖျိ(၉၉၀)ဂၤန့ၣ်လီၤ. ဝဲၤကျိၤလဲၤလဲၤန့ၣ်ဘၣ်တၢ်ရဲၣ်တၢ်ကျဲၤဒီးမၤသကိးဘၣ်တၢ်ဖဲတၢ်လဲၤဆူခဝရၢၣ်တၢ်မၤလိလၢ အမ့ၢ်ကိးစူး ဖဲ(၁၄. ၈. ၂၀၁၆)အနံၤစ့ၣ်ကိးလီၤ. တၢ်သးထီၣ်ကညီၤတၢ်ရဲၣ်တၢ်ကျဲၤအဂီၢ် ပအိၣ်ဒီးတၢ်မၤသကိးတၢ်ဒီးကီၢ်သ့ၣ်တဖၣ်လၢတၢ်ကူၣ်ဘၣ်ကူၣ်သ့ၣ်ထီၣ်လၢမိၢ်ကျိၣ်န့ၣ်လီၤ. မ့ၢ်လၢကီၢ်ချၢၣ်လ့ၢ်ထုၣ်တီၤဘျီကျိၣ်တနီၤဒီးန့ၣ်ဘၣ်တၢ်သိၣ်လိအံၤအသိ ဖဲလိအိးကထိဘၣ် ၂၅သိတုၤလိနီၣ်ဝုၣ်ဘျီ ၂သိ, ၂၀၁၆န့ၣ်န့ၣ် တၢ်သးထီၣ်ကညီၤတၢ်ရဲၣ်တၢ်ကျဲၤမ့ၢ်ဒါခိၣ်လဲၤဒီး ခဲကွၢ်စီၤကွၢ်တုၤတၢ်ဖဲတၢ်မၤအံၤန့ၣ်လီၤ.



ဒ်န့ၣ်အသိး တၢ်သိၣ်လိကညီၤကျိၣ်လၢပဒိၣ်တီၤကျိၣ်အဂီၢ်တၢ်သိၣ်လိလၢ အမ့ၢ်တၢ်သ့ၣ်ထီၣ်သရၣ်သိၣ်လိတၢ်မၤလိအံၤ ပမၤသကိးဒီးကီၢ်သ့ၣ်တဖၣ်န့ၣ်လီၤ. ဖဲလိဖဲပတုၤဘၣ် ၁၉-၂၂သိ, ၂၀၁၆န့ၣ်န့ၣ် ကီၢ်တကူၣ် ဝုၢ်ဆၣ်လွံၢ်ခါပဲဒိၣ်ထီၣ်အသးဒီးမၤတၢ်သိၣ်လိဖဲမိၢ်ဘၣ်ယၢ်လုၣ်န့ၣ်န့ၣ်လီၤ. တၢ်ရဲၣ်တၢ်ကျဲၤအဂီၢ်တမံၤလၢအမ့ၢ် တၢ်ကွၢ်ဘျီဘၣ်ကျဲၤ အဲကလဲး - ကညီၤစီၤလဲၣ်ဒိယုၤတၢ်မၤစ့ၣ်ကိးပမၤသကိးဘၣ်တၢ်ဒီးကမံးတံၣ်ဖိတဖၣ်ဖဲ (၁၉. ၇. ၂၀၁၆)အနံၤဒီး (၂၄. ၉. ၂၀၁၆)အနံၤန့ၣ်လီၤ. မိယုၤဆိၣ်ဝုၤဘၣ် ပုၤဖးတၢ်ဖိကိးဒီးမ့ၢ်ပဝဲၤကျိၤအတၢ်ထုကဖၣ်န့ၣ်လီၤ.

**ပိၣ်ခွါဝဲၤကျိၤ**

ပိၣ်ခွါဝဲၤကျိၤကသ့ၣ်ကျဲၤမၤပိၣ်ခွါဝဲၤကျိၤဒီကရဲး(၁)တဘျီ ဖဲ စံယိၣ်ပုၤဟံၣ်ခိၣ်တၢ်အိၣ်ဖျိၣ်, ကီၢ်တီၤအူဘျီပုၤ ဖဲလိနီၣ်ဝုၣ်ဘျီ(၂၃-၂၅)သိ, ၂၀၁၇န့ၣ်န့ၣ်လီၤ. တၢ်တီၣ်ထူမ့ၢ်ဝဲ-ပိၣ်ခွါဒီးတၢ်ဒိၣ်တုၣ်ခိၣ်ပုၤန့ၣ်လီၤ.တၢ်ဆဲးလီၤမၤကမ့ၢ်ဝဲ နီၣ်တဂၤ(၅၀၀၀)ဘးန့ၣ်လီၤ.



**ဝဲကျီလၢသးစၢ်တၢ်မၤဂီၢ်**




ပုၤကညီဘျၢထံခဝုၣ်ဂ့ၢ် ဝဲကျီလၢသးစၢ်တၢ်မၤဂီၢ်အိၣ်ဒီး ပုၤန့ၣ်တၢ်တၢ်မၤလိလၢအမ့ၢ်“တၢ်သ့ၣ်ထီၣ်တၢ်မ့ၢ်တၢ်ခ့ၣ်” တၢ်မၤလိဖဲလဲၤဖဲပတုၤဘၣ် (၁၈-၁၉)သီ, ၂၀၁၆န့ၣ် ဖဲခိၣ်ကညီဘျၢထံတၢ်ဘၢယုၤသၢ်န့ၣ်လီၤ. သရၣ်သိၣ်လိတၢ်တဖၣ်မ့ၢ်ဝဲ-သရၣ်ဒိၣ်ဖဲသယုၤအုၤဒီး သရၣ်တူၤကျိတဖၣ်န့ၣ်လီၤ. ပုၤဟဲထီၣ်တၢ်မၤလိလၢဂီၢ်(၁၆)ဘျၢခၢၣ်စး ခဲလၢ်(၁၆)ဂၤန့ၣ်လီၤ. သးကျဲၤအိၣ်ထီၣ်ဘၣ် “တၢ်ဒိတၢ်ပနီၣ်တၢ်မၤလိ” ဖဲ(၂၇-၃၀, ၉, ၂၀၁၆)န့ၣ် လၢဝဲကျီလၢသးစၢ်တၢ်မၤဂီၢ်ဝဲလီၢ်န့ၣ်လီၤ. တၢ်သိၣ်လိတဘျီအံၤသရၣ်သိၣ်လိတဖၣ်မ့ၢ်ဝဲ -သရၣ်သိၣ်(ပုၤကညီဘျၢထံခဝုၣ်ဂ့ၢ်ဒီး)ဒီး ပုၤဟဲထီၣ်တၢ်မၤလိလၢဂီၢ် (၁၅)ဘျၢခၢၣ်စး ခဲလၢ် (၃၇)ဂၤန့ၣ်လီၤ.



**တၢ်ဘၣ်ထွဲတုၤအိၣ်လိၣ်သးတၢ်ဝဲကျီ**



ဝဲကျီအံၤအိၣ်ဒီးတၢ်ထုးထီၣ်ရၢလီၤလံာ်, လီၤလုၤဘျၢတဖၣ် လၢအမ့ၢ်လံာ်တၢ်န့ၣ်သါအယံၤအလၢ အဘျၢ(၁)တုၤ(၈), တၢ်စံာ်တဲၤတဲၤလီၤလီၤလုၤဘျၢတဖၣ်, တၢ်သ့ၣ်နီၣ်ဖုသရၣ်ဒိၣ်ရဲလဲၤခွဲၤယၢ်လံာ်သးဝံၣ် ဒီးတၢ်သ့ၣ်နီၣ်ဖုသရၣ်ဒိၣ်ရဲလဲၤခွဲၤယၢ်တၢ်သးဝံၣ်လီၤလုၤဘျၢတဖၣ်န့ၣ်လီၤ. တၢ်သ့ၣ်နီၣ်ဖုသရၣ်ဒိၣ်ရဲလဲၤခွဲၤယၢ်တၢ်သးဝံၣ်အမုၢ်လီၤလုၤဘျၢအံၤ ဘၣ်တၢ်ထုးထီၣ်ရၢလီၤအံၤတုၤအဘျၢ(၃)ဒီး အဘျၢ(၄)တဘျၢတၢ်ရၢလီၤအံၤဖဲ(၂၀၁၇)န့ၣ်အပူၤန့ၣ်လီၤ.



**တၢ်ကဟုၤကယၢ်ဒီးတၢ်က့ၢ်လိာ်တၢ်ဝဲကျီ**

ပုၤကညီဘျၢထံခဝုၣ်ဂ့ၢ် တၢ်ကဟုၤကယၢ်ဒီးတၢ်က့ၢ်လိာ်တၢ်ဝဲကျီတီၢ်ခိၣ်ခိၣ်ဒီးသးကျဲၤဝဲ တၢ်မၤကွၢ်တၢ်အိၣ်ဆူၣ်အိၣ်ဆူၣ်လၢ ခဝုၣ်ဂ့ၢ်ပုၤမၤတၢ်ဖိတဖၣ်အဂီၢ်န့ၣ်လီၤ. ဘၣ်တၢ်မၤကွၢ်အိၣ်ဖဲလဲၤနီၣ်ဝဲဘၣ်(၁သီတုၤ၂၀၁၆), ၂၀၁၆န့ၣ် ဖဲပုၤကညီဘျၢထံခဝုၣ်ဂ့ၢ်တၢ်ဆါဟံၣ်, အစ့ၣ်န့ၣ်လီၤ. အိၣ်ဒီးတၢ်မၤကွၢ်သိၣ်ဆါဆိၣ်ဆါ (X-ray, ECG, 4Tests)တဖၣ်စ့ၢ်ကိးန့ၣ်လီၤ. ဝဲလီၢ်ပုၤမၤတၢ်ဖိလဲၤဒီးမၤကွၢ်တၢ်အိၣ်ဆူၣ်အိၣ်ဆူၣ်ခဲလၢ်အိၣ်ဝဲ (၉၃)ဂၤန့ၣ်လီၤ.



**တၢ်ကတိၤတၢ်ဒုးဒိၣ်ထီၣ်ထီၣ်ခိၣ်န့ၣ်ဝဲကျီ**

ဝဲကျီအံၤမၤဘၣ် ပုၤမၤလိတုၤဖၣ်ဖိမိၤတၢ်ရဲလိာ်မုၢ်လိာ်တၢ်ရဲၣ်တၢ်ကျဲၤလၢ ဝုၢ်မိၤတလုၤဖဲလဲၤဖဲပတုၤဘၣ်(၁၇)သီ, ၂၀၁၆န့ၣ်န့ၣ်လီၤ. ပုၤဟဲထီၣ်တၢ်ရဲၣ်တၢ်ကျဲၤခဲလၢ်အိၣ်ဝဲ(၄၀)ဂၤဒီး မုၢ်န့ၣ်တတိၤတၢ်ရဲၣ်တၢ်ကျဲၤန့ၣ်လီၤ. တၢ်ရဲၣ်တၢ်ကျဲၤအိၣ်ဝဲခဲပတီၢ် ဒီးတၢ်တပတီၢ်မုၢ်တၢ်ဘျီတၢ်ဘၢကတိၤဒီး ခဲပတီၢ်တပတီၢ်မုၢ်ဝဲ တၢ်ရဲလိာ်မုၢ်လိာ်တၢ်ရဲၣ်တၢ်ကျဲၤန့ၣ်လီၤ. တၢ်ဘၢကတိၤ, တၢ်ကတိၤဆၢဂုၤလၢ-သရၣ်ဒိၣ်ဖဲယုၤဒုးမ့ၢ်(ခဝုၣ်ဂ့ၢ်န့ၣ်ခဲသယံၤ), တၢ်ကစီၣ်လၢ ပဒိၣ်ထဲနစၢ်ရီၤ, တၢ်ထုကဖၣ်လၢ သရၣ်ဒိၣ်ဖဲစံးစံးထၢၣ်ဒိၣ်ဖိၣ် ဒီးသရၣ်ဒိၣ်ဖဲသယုၤအုၤဆိၣ်ဂုၤပုၤတၢ်န့ၣ်လီၤ. တၢ်ရဲၣ်တၢ်ကျဲၤခဲပတီၢ်တပတီၢ် ဘၣ်တၢ်တီၢ်ခိၣ်ခိၣ်မဲအံၤလၢ သရၣ်ဒိၣ်ဖဲသယုၤအုၤ(တၢ်ရဲလိာ်မုၢ်လိာ်ကမံးတၢ်အပုၤပၤလီၤဆုၣ်နီၤ)န့ၣ်လီၤ. တၢ်ဒုးသ့ၣ်ညါလိာ်သးဒီးတၢ်သ့ၣ်ဝံၣ်သးဆါဘၣ်တၢ်တီၢ်ခိၣ်ခိၣ်မဲအံၤလၢ သရၣ်အလၢလဲၤစံးဒီးဝဲကျီပုၤန့ၣ်တၢ်သရၣ်မုၢ်ဒီးကတၢ်လုထု ဟံၣ်ဖျါထီၣ်ဝဲကျီတၢ်ဖဲတၢ်မၤအဂီၢ်ဒီးပုၤမၤလိတုၤဖၣ်ဖိမိၤတၢ်ရဲလိာ်မုၢ်လိာ်အဂီၢ်န့ၣ်လီၤ.



**တၢ်ကတိၤလီၤဆီ**



ပုၤကညီဘျၢထံခဝုၣ်ဂ့ၢ်အိၣ်ဒီးမုၢ်ဖိဖး, ဂီၤတၢ်ဘၢကတိၤလၢခိၣ်တၢ်ဘၢယုၤသၢ်ခိၣ်ဖဲလဲၤနီၣ်ဝဲဘၣ် (၁၁)သီ, ၂၀၁၆န့ၣ်ဝဲလီၢ်ထွဲထီၣ်အခဲလၢ တၢ်ကတိၤလီၤဆီန့ၣ်လီၤ. တၢ်ရဲၣ်တၢ်ကျဲၤအံၤဘၣ်တၢ်တီၢ်ခိၣ်ခိၣ်မဲသးကျဲၤအံၤလၢ ပုၤကညီဘျၢထံခဝုၣ်ဂ့ၢ်တၢ်ကတိၤတၢ်ဒုးဒိၣ်ထီၣ်ထီၣ်ခိၣ်န့ၣ်ဝဲကျီန့ၣ်လီၤ. အဆိအိၣ်ထီၣ်တၢ်ရဲၣ်တၢ်ကျဲၤလၢ သရၣ်မုၢ်န့ၣ်ထၢၣ်အတၢ်ထုကဖၣ်ဒီး တၢ်ကတိၤလီၤဆီဘၣ်ထွဲ “တၢ်လဲၤဆူ (KBCUSA) တၢ်လဲၤခီဖျိ” ဘၣ်တၢ်ဟ့ၣ်ခီဟ့ၣ်နီၤလၢ သရၣ်ဒိၣ်ဖဲယုၤဒုးမ့ၢ် (ခဝုၣ်ဂ့ၢ်န့ၣ်ခဲသယံၤ)န့ၣ်လီၤ. ပုၤကတၢ်ရဲၣ်တၢ်ကျဲၤတဘျီအံၤလၢ သရၣ်မုၢ်လိစုဝါ အတၢ်ထုကဖၣ်န့ၣ်လီၤ. ပုၤဟဲခဲလၢ်အိၣ်ဝဲ(၂၅)ဂၤန့ၣ်လီၤ.